

မ ဝ တိ က ဝ

ကိုယ်တိုင်ရေးအမှာစာ

၀၁။	မထိုးတစ်ကျပ်ထိုးတစ်ကျပ်	၅
၂။	မွေးရပ်မြေ	၇
၃။	တစ်ပူပေါ်နှစ်ပူဆင့်	၁၄
၄။	လခိုက်ညသန်းခေါင်ယံ	၂၅
၅။	ကရုဏာချုပ်ရိုးကြောင်း	၃၄
၆။	အင်စပက်တော်မင်းခါးနာခြင်း	၄၇
၇။	ဝင့်နှင့်ကြမ္မာ မလွတ်သာ	၅၅
၈။	ဘားပလပ်ဖိုင်နှင့် ဘီတွဲ	၆၂
၉။	နားရွက်ပြတ်မှာ ကြောက်သူ	၇၃
၁၀။	သားတော်ကြီး	၉၇
၁၁။	ဒီဘဝဒီမျှနဲ့ ကျေနပ်နေပါတယ်	၁၀၅
၁၂။	ဖွတ်မရ စားမဆုံး	၁၂၀
၁၃။	ဆရာပီတိ	၁၂၄
၁၄။	စားပြုလေလား ထင်ယောင်မှားသတဲ့	၁၃၈
၁၅။	မကောင်းသောအကြံနှင့် ခံရသော ဘေးဒဏ်	၁၄၅
၁၆။	ဆုတောင်းမမှားရအောင်	၁၅၂

၁၇။	ဝမ်းသာပီတိ ဖြစ်ရ၏	၁၆၁
၁၈။	လူသိမှာဦး	၁၆၈
၁၉။	ရေပျောကမ်းတင် ပါတိတ်ဆင်	၁၇၆
၂၀။	ဖိတစ်ညလည်း ဥက္ကဋ္ဌကြီး	၁၈၄
	မြင်းမ ပီးနေ စောင့်လိုက်ရပြီ	
၂၁။	မလွတ်သာ ကြမ္မာ ညှိုးရော့ထင့်	၁၉၆
၂၂။	ပြေပဲဆန်စွပ်စေ့နှင့် ထန်းလျက်တစ်လုံး	၂၀၂
၂၃။	အသိတစ်ခု	၂၀၉
၂၄။	ဝါသနာကို တားလိုက်နိုင်ပြီ	၂၁၇
၂၅။	ကံကောင်းလို့မသေ	၂၂၆
၂၆။	နေဝင်ချိန်	၂၃၅
၂၇။	မိုးပေါ်က သိကြား လျှပ်သည်မှာ ပွဲစား	၂၅၄
၂၈။	ဝက်သား ခံပေါက်	၂၆၁
၂၉။	တောအရက်တစ်ပုလင်းနှင့် ကြက်ဥနှစ်လုံး	၂၆၈
	စာရေးသူ၏ ကိုယ်ရေးအကျဉ်း	၂၇၅